

ရှမ်းပြည်နယ်ပြည်သူ့လူထုလှုပ်ရှားမှုအဖွဲ့မှထုတ်ပြန်ချက်

ဖွန်လ ၉ ရက်နေ့ ၂၀၁၅ ခုနှစ်

ရှမ်းပြည်နယ်သံလွင်ပေါ်ရှိမိုင်းတုံရေကာတာစီမံကိန်းတည်ဆောက်မှုကိုနေပြည်တော်မှချက်ချင်းဖျက်သိမ်းရုပ်သိမ်းရန်

ပြီးခဲ့သောများမကြာမီလပိုင်းလောက်ကပူတွဲစီမံကိန်းဖြစ်သောတရုတ်ကုမ္ပဏီ Three Gorges Corporation, ထိုင်း ကုမ္ပဏီ the Electricity Generating Authority of Thailand, နှင့် မြန်မာလျှပ်စစ်မီးဝန်ကြီးဌာနအဖွဲ့ နှင့် International Group of Entrepreneurs တို့မှာရှမ်းပြည်နယ်ရှေ့ပိုင်းသံလွင်ပေါ်ရှိမိုင်းတုံရေကာတာစီမံကိန်းတည်ဆောက်မှုသည်တစ်ရိန်ထိုးမြှင့်တက်ခဲ့သည်။

အကြီးမားဆုံးရေကာတာသည် ရေအားလျှပ်စစ် ၇၀၀၀ မီကာဝပ်ထွက်ရှိပြီး ၉၀ ရာခိုင်နှုန်းကိုထိုင်းနှင့်တရုတ်နိုင်ငံကိုတင်ပို့ရောင်းချမှာဖြစ်ပါသည်။ အဲ့ဒီရေလောင်တမံသည်ရှမ်းပြည်နယ်ပေါ်သုံးပုံနှစ်ပုံလောက်မြှင့်တတ်လာပြီး သဘာဝရေမြေ၊ တောတောင်ဖြစ်သော ကျိန်းခမ်း ချိုင့်ဝှမ်းဒေသ၊ နမ့်ပန်ချောင်းပေါ်တည်ရှိသော ကျွန်းတစ်ထောင် ကွန်ဟိန်းမြို့ ရှမ်းဘာသာခေါ် ကွန်ဟိန်သည် ကျွန်းတစ်ထောင် တို့ပေါ်ရေများနှစ်မြုပ်မှာဖြစ်ပါသည်။

တရုတ်အင်ဂျင်နီယာ ၆၀ ကျော်လောက်ဟာရေကာတာတည်ဆောက်မှုစီမံကိန်းကြောင့် ၂၀၁၅ ခုနှစ်အစောပိုင်းကာလကတည်းကရေကာတာအနီးနားဒေသတွင်နေထိုင်ကြပြီးရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်ပြီးသံလွင်မြစ်ချောင်းကမ်းနားတွင်လေ့လာကွင်းစည်းစစ်ချက်များပြုလုပ်နေကြသည်။ မြန်မာစစ်အစိုးရနှင့်ရဲ့ တို့မှာရေကာတာတည်ဆောက်မှုဆိုဒ်မှမိုင် ၂၀ လောက်ဝန်းကျင်ကိုအဓိကလေ့လာကြပ်မတ်ထားမြစ်ပိတ်ဆိုပြီးကုမ္ပဏီလူမှလွဲ၍မည်သူမှသွားလာခြင်းမပြုတော့ပေ။

သြစတြေးလျ စနိုးမောင်းတိန်း အင်ဂျင်နီယာ ကော်ပိုရေးရှင်းအဖွဲ့တို့မှာသဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့်လူနေမှုထိခိုက်မှုတို့ကိုကွင်းဆင်းလေ့လာပြီး EIA/SIA ကတော့လူတွေကို မတ် (၆) လ ၂၀၁၅ ကိုစတင်စည်းရုံးနေခဲ့သည်။

ရှမ်းပြည်လူထုလှုပ်ရှားမှုအသင်းကလည်းဒီအကြောင်းနှင့်ပတ်သက်ပြီးကန့်ကွက်ဆန္ဒပြခဲ့သည်ဖြစ်ရာ ရေကာတာတည်ဆောက်မှုအပေါ်တွင်သဘာဝသံယံဇာတနှင့်ရှေးဟောင်းအမွေအနှစ်တို့အတွက်စိုးရိမ်ပူပန်မှုတွေကြောင့်အောက်ပါအတိုင်းပြန်လည်တည်ထောင်ရန်။

၁။ တိုက်ပွဲ၏ပဋိပက္ခများသည်ယခုချိန်ထိဆက်လျက်ဖြစ်ပွားနေပြီး၊ အဓိကမြောက်ပိုင်းဖြစ်သောတိုက်ပွဲသည်အပြင်းထန်ဆုံးဖြစ်ပြီးမြန်မာစစ်အစိုးရနှင့်ကိုးကန့်တို့တိုက်ပွဲဖြစ်သည်။ဒီတိုက်ပွဲသည်အစောပိုင်းကာလကတည်းကဖြစ်နေပြီး၎င်းတိုက်ပွဲကြောင့်သံလွင်ပေါ်ပထမဦးဆုံးတည်ဆောက်မဲ့ ကွန်လုံရေကာတာစီမံကိန်းတို့ရပ်လိုက်ခြင်း။

အဆိုပါမိုင်းတုံရေကာတာဆိုက်ကိုရှမ်းပြည်နယ်အတွင်းရှိအကြီးမားတိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေအများအပြားလှုပ်ရှားရာဧရိယာဖြစ်ပါသည်။ရေလောင်တမံဆိုက်ဘက်ဝန်းကျင်တွင်မြန်မာစစ်အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်တို့မှာအများအပြားရှိနေကြသည်။အပစ်ခတ်ရပ်ရေးဟုဆိုရာတွင်လည်း များမကြာခင်အချိန်ပိုင်းဖြစ်သော ဇွန်လ ၄ ရက်နေ့ ၂၀၁၅ ခုနှစ်တွင် ၀ လက်နက်ကိုင်ဖွဲ့ UWSAနှင့်မြန်မာစစ်အစိုးရတပ်များမိုင်းတုံမြို့အကြားတိုက်ပွဲဖြစ်ပွားခဲ့သည်။

ယခုရေလွှမ်းနိုင်မှုဧရိယာတွင်းတွင် ၁၉၉၆-၉၈ ခုနှစ်တွင်မြန်မာစစ်တပ်တို့အာဏာသုံးမောင်းထုတ်ဖျက်သိမ်းဆည်းလိုက်မှုကြောင့်ရှမ်းပြည်နယ်အလယ်ပိုင်းဒေသခံရပ်သူ၊ရွာသား ၃ သိန်းကျော်တို့၏အိုးအိမ်တို့ဆုံးရှုံးထွက်ပြေးရသည်။လက်ရှိကျန်ရှိနေသေးသောရွာမှာလည်းမြန်မာစစ်တပ်မှလည်းအခွင့်အရေးချိုးဖောက်မှုတွေအပေါ် မြန်မာအစိုးရကလည်းအရေးယူတာဝန်ယူဖြေရှင်းခြင်းမရှိပေ။

အကယ်၍မြန်မာစစ်အစိုးရကမိုင်းတုံမြို့ရေကာ

တာကိုဆက်လျက်လုပ်ဆောင်နေမယ်ဆိုရင်လုံခြုံမှုအတွက်မြန်မာစစ်အစိုးရသည်သူတို့၏စစ်တပ်များကိုပိုမိုတိုးချဲ့လာမှာဖြစ်ပါသည်။ဒီအကြောင်းဧဇာတိနှင့်ပတ်သက်အခြေခံပြီးစစ်ပွဲတွေနှင့်လူ့အခွင့်အရေးချိုးဖောက်မှုကိုပိုမိုဖြစ်ပွားစေပါသည်။

တိုင်းရင်းသားများမှ ၎င်းတို့၏သဘာဝအရင်းအမြစ်များကို ကာကွယ်ရန် ဆုံးဖြတ်ချက်ချမှတ်သည့် အဆင့်တွင် ဆုံးဖြတ်ပိုင်ခွင့်မရှိသေးခင်ကာလတွင် နှင့် ငြိမ်းချမ်းရေးဖြေ ဖက်ထရယ်တည်ဆောက်ရေးတွေ့ဆုံညှိနှိုင်းရေး မပြေလည်ခင်ကာလအတွင်း နေပြည်တော်မှ အိမ်နီးနားချင်းနိုင်ငံများသို့

သံလွင်မြစ်အား စွတ်အတင်းရောင်းချပေးမည်ဆိုပါက မဆုံးနိုင်သော ပဋိပက္ခ ဖြစ်ပေါ်နေမည်ဖြစ်ပါသည်။

၂။ EIA/SIA

ကုမ္ပဏီကွင်းဆင်းလေ့လာရေးအဖွဲ့ SMEC 'အဖွဲ့တိုမှာလည်းသိသာအရှက်ရမှုဒီရေကာတာတည်ဆောက်မှုတစ်ခုတည်းကိုသာအဓိကထားပြီးသည့်အပြင်အကောင်းတစ်ခုတည်းကိုသာပြောကြားပြီးကျန်ရ လာမည့်ဆိုးကျိုးများကိုလှုပ်ဆောင်ပြောပြချင်းမရှိပေ။ပြည်သူ့ဆိုင်ဆွေးနွေးမည်ဟုဆိုသောလည်းသိကျ ပွင့်လင်းမှုမရှိခြင်းသည်ပြင်ရေကာကြောင့်ဒေသတစ်ဝိုက်တွင်ဆိုးကျိုးများရှိမည်ဆိုရာတွင်လည်း SMEC

တို့ဘက်မှပြည်သူလူထုနှင့်တွေ့ဆုံမှုကိုဖျက်သိမ်းပြီးမြန်မာအာဏာပိုင်တို့နှင့်သာညှိနှိုင်းတွေ့ဆုံခဲ့သည်။ လူထုတို့နှင့်တွေ့ဆုံအကြောင်းကတော့ဒေသခံပြည်သူလူထုဘက်မှရေကာတာတည်ဆောက်မှုကိုကန့် ကွက်ဆန္ဒပြမှုကိုသာအဓိက၏ရှောင်ရန်စီမံထားခြင်းဖြစ်ပါသည်။ ဧပြီလ ၆ ရက်နေ့တွင် ၎င်းတို့သည် ပထမအခေါက် မိုင်းတုံဒေသခံများနှင့်လာဆွေ့ဆုံရာတွင် ဒေသခံများက ဆန့်ကျင်ကြပြီး ဒုတိယအခေါက် ဧပြီလ ၃၀ ရက်တွင် ကွန်ဟိန်းဒေသခံများနှင့် သွားရောက်တွေ့ဆုံရန် စီစဉ်ခဲ့ရာ မသွားခင်ဒေသခံများက ကြိုတင်ဆန္ဒပြခဲ့ပါသည်။

SMEC အဖွဲ့ကွင်းဆင်းမှုနောက်ပိုင်းမှာတော့မိုင်းတုံမြို့ မေလ

အလယ်ပိုင်းတွင်ဒေသခံရပ်သူရွာသားများနှင့်

ရွာသူကြီးတို့ပါအင်တက်အားတက်ကန့်ကွက်ဆန္ဒပြမှုကြောင့် SMEC

တို့လည်းမိုင်းတုံမြို့မှဖျက်သိမ်းခွားထွက်ခွာလိုက်ရသည်။ မောင်းထုတ်ခြင်းအကြောင်းမှာ smec က ရေကာတာ၏ကောင်းကျိုးများကိုသာ ရှင်းလင်းပြောပြခဲ့ပြီး ဒေသခံများနားမလည်သော အမကြောင်းများကို လက်မှတ်ထိုးခိုင်းခြင်း ထို့အတူ လက်ဆောင်ပေးကမ်း လာဘ်ထိုးခြင်းဖြင့် လက်မှတ်ထိုးခိုင်းခြင်းကြောင့်ဖြစ်သည်။

ရှမ်းပြည်သူလူထု လူမှုအဖွဲ့အစည်းများက

- နေပြည်တော်အစိုးရက ဆောက်လုပ်ရန်စီစဉ်နေသည့် မိုင်းတုံရေကာတာ အပါအဝင် သံလွင်မြစ်ပေါ်တည်ဆောက်မည့် ရေကာတာများအားလုံး ရပ်တန့်ရန် နှင့် SMEC မှ ပြုလုပ်နေသည့် EIA / SIA အစီအစဉ်များကိုလည်း ရပ်တန့်ပြီး မိုင်းတုံရေကာတာ ရေယာအတွင်းရှိ ပစ္စည်းကိရိယာများအားလုံး ရှုပ်သိမ်းပြီး ပြန်လည်သယ်ထုတ် သွားရန်။

ထုတ်ပြန်ကြေငြာချက်ကိုထောက်ခံသည့်ရှမ်းလူမှုအခြေပြုအဖွဲ့အစည်းများ

Shan CBOs

- Shan Sapawa Environmental Organization
- Shan Human Rights Foundation
- Shan Youth Power
- Shan Farmers' Network
- Shan University Students (Thailand)
- Shan Women's Action Network
- Shan State Development Foundation
- Shan State Organization
- Shan Youth Organization
- Shan Youth Network Group
- Kun Heng Foundation
- Mong Ton-Na Kawng Moo- Pong Pa Kham River Protection Group
- Mong Pan River Protection Group
- Toom Toan Tai
- Worker Solidarity Association
- Shan Refugee Committee

ဆက်သွယ်ရန်

စိုင်းခေးဆိုင် +၆၆ ဓာ ၆၇၂ ၂၀၃၁ အင်္ဂလိပ်၊ ရှမ်း ၊ ထိုင်း ၊ မြန်မာ

နန်းခမ်းနောင့် +၉၅ ၉၄ ၂၈၃ ၆၇၈၄၉ ရှမ်း

နန်းဆိုင်ဟွမ် +၉၅ ၉၂ ၅၀ ၄၈၆ ၅၁၂ ရှမ်း၊ မြန်မာ